



တာဝန်

数员

တာဝါဌာန နဲ့ <ta lu' htan> 【语】硬颤部位

တာလွှေအက္ခရာ နဲ့ <ta lu' za' et kh-ya> 【语】腭音字母(指缅文中 ဝ ဒ ဒ၊ ခ ခ၊ ဂ ဂ၊ ဉ ဉ၊ ဉဲ ဉဲ၊ ယ 等字母)

တာလတ နဲ့ <ta lat> 中程, 中距离: ~ ပစ္စာဗျား 中程导弹

တာလမ်း နဲ့ <ta lan> 土路, 公路

တာလတ က နဲ့ <ta hlut> 发起跑命令

တာဝကာလိက နဲ့ <ta wa' ka li' ka> [巴]暂时, 临时, 有一定限度的时期

တာဝတည် နဲ့ <ta w-ti> = တာဝတိ·သာ

တာဝတိသာ နဲ့ <ta w-dein dha> 【佛】忉利天, 三十三天(佛经中的六欲天之一)

တာဝတိသာပဲ နဲ့ <ta w-dein dha pwe> 缅历七月结夏节

တာဝတိနဲ့ <ta w-dein> = တာဝတိ·သာ

တာဝေ က နဲ့ <ta wei> 支派, 分配(任务)

တာဝေး နဲ့ <ta wei> 远途, 远程, 长途: ~ ပစ္စာဗျား远程导弹

တာဝန် နဲ့ <ta wun> ①任务 ②责任

တာဝန်ကျ က နဲ့ <ta wun kya> 值勤, 值班, 执行任务: ~

执行任务时 / ငောက် ~ တဲ့ကား 昨天值勤的车

တာဝန်ကြီး က နဲ့ <ta wun gyi> 难办, 责任重大, 任务艰巨:

ကျိန်တော်အတွက်တာဝန်မကြီးဘူး။ 对我来说没什么难的!

တာဝန်ခဲ့ I က နဲ့ <ta wun khan> 负责, 担保: ပြည်သူကို ~

သည်ပြည်သူကိုယ်စားလှယ်များ: 对人民负责的人民代表 / ဒဲ

လိုတော်သူတာဝန်မခဲ့ဘူး။ 他不敢这样担保。/ ~ သုမ္မား (使馆)代办 / ~ အယ်ခီတာ 责任编辑 II နဲ့ <ta wun gan>

负责人: သုသည်ၢုဗာနအတွက် ~ ဖြစ်သည်။ 他是这个单位的负责人。

တာဝန်ပေး က နဲ့ <ta wun pei> 委任, 委托

တာဝန်ပျက် က နဲ့ <ta wun pyet> 失职, 渎职: အရာရှိ ~ လျှင်လည်းအရေးယူသင့်သည်။ 官员失职也应追究。

တာဝန်ပျက်ကုံး က နဲ့ <ta wun pyet kwet> = တာဝန်ပျက်

တာဝန်မဲ့ I က နဲ့ <ta wun me> 不负责任; 马虎, 轻率: ~

သောကိုင်းသောင် 不负责任的领导 / မိဘက ~ လွန်းၢုဗာနဲ့ဖြစ်လာရသည်။ 所以到如此地步, 是因为父母太马虎了。

II က နဲ့ <ta wun me> 马马虎虎, 不负责任: ~ ပြောဆို